

## **Highlights of President U Thein Sein's radio message**

*The following is the translation of the excerpts from the monthly radio message of President U Thein Sein 3 July 2014 :*

The government has been focusing especially on the peace issue as it is important for the country.

While the peace process is continuing, I myself am also holding discussions on the latest developments with leaders of national races at opportune times. This month, I met with the chairman of the Karen National Union and the delegation in Nay Pyi Taw and held frank discussions on measures being taken for signing a nation-wide ceasefire and measures to be taken as preparations for the subsequent political dialogue.

It can also be seen that decentralization and enhancement of the capacities of state/region governments are also issues of special importance. On the other hand, it is necessary to make efforts to develop a better people-inclusive administrative system by keeping in touch with township committees, township development committees and civil societies that are basic for reaching to the grass root level. I have given guidance to union ministers and state/region governments to always meet and hold discussion with the public and civil society organizations across the country.

I would also like to express some of my opinions about the National Education Bill currently under discussions at the Pyidaungsu Hluttaw.

The National Education Bill and education policies have been widely discussed since last year, and these are the results of the concerted efforts of all those who should participate in the discussions. What I would like to highlight here is that the National Education Bill should not be considered as a perfect one and it should be regarded as the fruit of the first steps taken for education reform.

On 19 June, a meeting on the development of the health sector was held. The main point is that it is necessary to develop an all-inclusive and affordable healthcare service system and the government is taking initial steps to that end. Although a healthcare system affordable for all is the goal, it is impossible to develop such a comprehensive system overnight.

Therefore, I would like to inform the public that people-centered healthcare systems are being implemented simultaneously.

What our government has been placing emphasis on since we took office is the political stability from which smooth transition and reform processes can be implemented step by step.

Meanwhile, there have been instability and challenges naturally accompanied with reform especially in Rakhine State. The issue is related with internal as well as

Meanwhile, there have been instability and challenges naturally accompanied with reform especially in Rakhine State. The issue is related with internal as well as international situations, we have had to deal with the issue carefully. I am making efforts for the stability, life security and an end to conflicts in Rakhine State.

As our country is a multi-racial and -religious nation, the current reform process will be successful only when stability is maintained through the cooperation of all the citizens by living harmoniously with one another. For the reform to be successful, I would like to urge all to avoid instigation and behaviour that incite hatred among our fellow citizens.

Source – New Light of Myanmar, Volume XXII, Number 73, 3-7-2014

\* \* \* \* \*

# နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြားသည့် ရေဒီယို မိန့်ခွန်း

မိဘပြည်သူများခင်ဗျား

ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုမှတစ်ဆင့် အသိပေး ပြောကြားနေကျဖြစ်တဲ့အတိုင်း ဇွန်လအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု များကို ပြောကြားရခြင်း ဖြစ်ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှုဟာ ကျွန်တော်တို့နိုင်ငံနဲ့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွက် အရေးကြီးတဲ့ ကိစ္စဖြစ်တယ်ဆိုတဲ့အတွက် ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့ ပတ်သက်ပြီး အထူးအာရုံစိုက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် လုပ်ဆောင် နေတဲ့နည်းတူ ကျွန်တော်ကိုယ်တိုင်လည်း ငြိမ်းချမ်းရေး ဖြစ်စဉ်များရဲ့ ဖြစ်ထွန်း တိုးတက်မှုများနဲ့ ပတ်သက်ပြီး တိုင်းရင်းသားခေါင်းဆောင်များနဲ့ အခါအခွင့်သင့်တိုင်း တွေ့ဆုံဆွေးနွေးလျက် ရှိပါတယ်။ ယခုလအတွင်းမှာ ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌနဲ့အဖွဲ့ကို နေပြည်တော်မှာတွေ့ဆုံပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရေးအတွက် လက်ရှိ ဆောင်ရွက်နေတဲ့ အခြေအနေများ၊ ဆက်လက်ဆောင်ရွက်ရမယ့် နိုင်ငံရေးဆွေးနွေးပွဲများအတွက် ကြိုတင် ပြင်ဆင် ဆောင်ရွက်သင့်တဲ့ အခြေအနေများနဲ့ ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

ကျွန်တော်တို့ တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ အမျိုးသားရေး တာဝန် တစ်ရပ်ဖြစ်ပြီး အနာဂတ်သား မြေးမြစ် မျိုးဆက်သစ်တွေအတွက် တည်ငြိမ်တဲ့အနာဂတ်ကို အမွေခံ ကောင်းအဖြစ် ထားရှိခဲ့နိုင်ဖို့ အားလုံးက ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ တိုင်းရင်းသားညီအစ်ကိုများ အားလုံးဟာ ပြည်ထောင်စုကြီး တစ်ခုတည်းမှာ မှီတင်းနေထိုင်ကြတာ ဖြစ်တဲ့အတွက် ငြိမ်းချမ်းရေး အောင်မြင်တာနဲ့အမျှ ပြည်သူ့အားလုံး၊ နိုင်ငံသား အားလုံး အကျိုး ခံစားကြရမှာလည်း ဖြစ်ပါတယ်။

ကျွန်တော့် အနေနဲ့ ဇွန်လ ၁၀ ရက်နေ့က ပြည်ထောင်စုဝန်ကြီးများနဲ့ ဒုတိယဝန်ကြီးများကို ခေါ်ယူတွေ့ဆုံပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များရဲ့ ဒီမိုကရေစီအရေး တည်ဆောက်မှု အခြေခိုင်မာရေးနဲ့ ပြည်သူများရဲ့ လူမှုစီးပွားဘဝများ မြှင့်တင်ဖို့ ကိစ္စရပ်များကို လမ်းညွှန်မှာကြား ခဲ့ပါတယ်။

ဗဟိုချုပ်ကိုင်မှု လျော့ချရေး ကိစ္စရပ်များနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ် အစိုးရများရဲ့ စွမ်းဆောင်ရည် မြင့်မားရေးကိစ္စတွေဟာ အထူးအရေးပါတာကို တွေ့ရမှာ ဖြစ်ပါတယ်။ တစ်ဖက် မှာလည်း အောက်ခြေအဆင့်ဆင့်ထိ ပျံ့နှံ့ ရောက်ရှိဖို့အတွက် အခြေခံကျတဲ့ မြို့နယ်များမှာ မြို့နယ်ကော်မတီ၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်မှု ကော်မတီများ၊ အရပ်ဘက်

လူ့အဖွဲ့အစည်းများနဲ့ စဉ်ဆက်မပြတ်ထိတွေ့ပြီး ပြည်သူလူထု ပူးပေါင်းပါဝင်တဲ့ စီမံခန့်ခွဲ အုပ်ချုပ်မှုစနစ် ပိုမိုတိုးတက် အောင် ဆောင်ရွက်ဖို့လိုအပ်ပါတယ်။ ကျွန်တော့်အနေနဲ့ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများကို နိုင်ငံအနှံ့လှည့်လည်ကြည့်ရှုပြီး ပြည်သူများနဲ့ တွေ့ဆုံ ဆွေးနွေးစေဖို့နဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ် အစိုးရများလည်း အလားတူပဲ ပြည်သူများ၊ အရပ်ဘက်အဖွဲ့အစည်း များနဲ့ စဉ်ဆက်မပြတ် ထိတွေ့ ဆက်ဆံဖို့ ညွှန်ကြားထားပါတယ်။

ပြည်သူများအနေနဲ့ ပြည်သူလူထု ပူးပေါင်းပါဝင်တဲ့ စီမံခန့်ခွဲအုပ်ချုပ်မှု ထိရောက် အားကောင်းဖို့ အတွက် အုပ်ချုပ်ရေး အဖွဲ့အစည်းများရဲ့ မမှန်မကန် ဆောင်ရွက်မှုများ တွေ့ရှိခဲ့ လျှင် အဆင့်ဆင့် တိုင်ကြားကြဖို့နဲ့ အရပ်ဘက် အဖွဲ့အစည်းများ အနေနဲ့လည်း ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်ကြဖို့ တိုက်တွန်း ပြောကြားလိုပါတယ်။

လက်ရှိ ကျွန်တော်တို့ ဖြတ်သန်းနေရတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ရှင်သန်ရေး အတွက် တာဝန်ရှိသူ အားလုံးကို လက်တွဲခေါ်ဆောင်ခြင်းဆိုတဲ့ အခြေခံမူများနဲ့ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဖို့ အစဉ် ကြိုးပမ်းခဲ့ပါတယ်။

အဓိကကတော့ ကျွန်တော်တို့ ဖြတ်သန်းနေရတဲ့ ဖြစ်စဉ်များဟာ မိမိတို့ တစ်ဦးချင်းစီ အတွက် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ကျော်လွှားနေရတဲ့ အခြေအနေများ ဖြစ်တဲ့အတွက် ဒါတွေကို လက်ခံပြီး အမှားအယွင်းများကို ပြင်ဆင်ခွင့်ပေးတဲ့ နည်းလမ်းများနဲ့ လက်တွဲ ခေါ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် အန္တရာယ်ရှိလာတဲ့ အဆင့်ဖြစ်လာမှသာ ထိရောက်တဲ့ အရေးယူမှုတွေကို ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အလေးအနက် ယုံကြည်တာကတော့ အသစ်အသစ်သော စိန်ခေါ်မှုများ နဲ့ ရင်ဆိုင်နေရတဲ့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွက် လက်တွဲ ကြိုးပမ်း ဆောင်ရွက်ခြင်းနဲ့ ညှိနှိုင်း အဖြေရှာခြင်းများကသာလျှင် နည်းလမ်းမှန်များဖြစ်တယ်ဆိုတဲ့ အချက်ဖြစ်ပြီး အစဉ်ခံယူ ကျင့်သုံးလျက်လည်း ရှိပါတယ်။

လက်ရှိ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးလျက်ရှိတဲ့ အမျိုးသား ပညာရေး ဥပဒေ မူကြမ်းနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော့်ရဲ့ သဘောထားအချို့ကို ပြောကြားလိုပါတယ်။ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးအတွက် အမျိုးသားပညာရေး ဥပဒေ မူကြမ်းနဲ့ ပညာရေး မူဝါဒများကို ပြီးခဲ့တဲ့နှစ်ကတည်းက ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပြီး ပါဝင်သင့် ပါဝင်ထိုက်သူ အားလုံး ရဲ့ ဝိုင်းဝန်းကြိုးပမ်းမှုနဲ့ ရရှိလာခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော့် အနေနဲ့ အထူး အလေးအနက်ထား ပြောကြားလိုတဲ့ အချက်ကတော့ အခုဆွေးနွေးတိုင်ပင်နေကြတဲ့ အမျိုးသား ပညာရေး ဥပဒေမူကြမ်းဟာ လုံးဝ ပြီးပြည့်စုံတဲ့ မူဝါဒ ဖြစ်တယ်လို့ သတ်မှတ်ခြင်းမဟုတ်ဘဲ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲဖို့အတွက် ပထမဆုံး ခြေလှမ်းတစ်ရပ်အဖြစ် စတင်လျှောက်လှမ်း ခဲ့ရာကနေ အဆင့်ဆင့် ဖြစ်ထွန်းတိုးတက် လာတဲ့ ရလဒ်တစ်ခုပဲ ဖြစ်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

ဇွန်လ ၁၉ ရက်နေ့က ကျန်းမာရေးကဏ္ဍဆိုင်ရာ မြှင့်တင်ဆောင်ရွက်ရေး ဆိုင်ရာ အစည်းအဝေးကို ကျင်းပခဲ့ပါတယ်။ အဓိကအားဖြင့်တော့ ပြည်သူ့လူထုတစ်ရပ်လုံးကို လွှမ်းခြုံမှု ရှိတဲ့ လူတိုင်းလက်လှမ်းမီတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တစ်ရပ် ပေါ်ပေါက်ဖို့ လိုအပ်ပြီး နိုင်ငံတော်အစိုးရအနေနဲ့ အစပျိုးဆောင်ရွက်ဖို့ စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။ လူတိုင်း လက်လှမ်းမီတဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်ဟာ အဓိက ရည်မှန်းချက် ပန်းတိုင်ဖြစ်သော် လည်း အခုလို ကြီးမားကျယ်ပြန့်တဲ့ စီမံဆောင်ရွက်မှုမျိုးဟာ နေ့ချင်း ညချင်း အကောင်အထည် ပေါ်ဖို့ ခက်ခဲတာဖြစ်တဲ့အတွက် ကြားကာလမှာလည်း ပြည်သူ့ ဗဟိုပြု ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်များကိုလည်း တစ်ပြိုင်တည်း စီမံဆောင်ရွက် အကောင် အထည်ဖော်လျက်ရှိကြောင်း အသိပေး ပြောကြားလိုပါတယ်။

ကျွန်တော်တို့ အစိုးရ စတင်တာဝန်ယူတဲ့ အချိန်ကစပြီး ချောမွေ့ညင်သာတဲ့ အသွင် ကူးပြောင်းရေး ဖြစ်စေဖို့နဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ တစ်ဆင့်ပြီး တစ်ဆင့် တက်လှမ်း နိုင်ဖို့အတွက် အထူးအလေးထား ဆောင်ရွက်ခဲ့ရတာကတော့ နိုင်ငံရေး တည်ငြိမ်မှု ရှိရေးပဲ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း အသွင်ကူးပြောင်းရေး ဆောင်ရွက်ရာမှာ ကြုံတွေ့ရလေ့ရှိတဲ့ မတည်ငြိမ်မှု များနဲ့ စိန်ခေါ်မှုများကို ရင်ဆိုင်ခဲ့ရပြီး အထူးသဖြင့် ရခိုင်ပြည်နယ် အရေးကိစ္စဟာ ပြည်တွင်း အခြေအနေများနဲ့ သာမက နိုင်ငံတကာ အခြေအနေများနဲ့ပါ ဆက်စပ် နေတာဖြစ်တဲ့အတွက် သိမ်မွေ့စွာ ကိုင်တွယ် ဆောင်ရွက်ခဲ့ရပါတယ်။

ကျွန်တော့်အနေနဲ့ ရခိုင်ပြည်နယ်ရဲ့ အေးချမ်းတည်ငြိမ်ရေး၊ ပြည်သူ့ဘဝ လုံခြုံရေးနဲ့ ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် အစဉ်အလေးထား ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့အခါမှာ နိုင်ငံရေးအရ လိုအပ်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကို လုပ်ဆောင် နေသလို အုပ်ချုပ်ရေး နည်းလမ်းများနဲ့ အကောင်အထည်ဖော်ရမယ့် လုပ်ငန်းများကိုလည်း ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ အရပ်ဘက် လူ့အဖွဲ့ အစည်းများ စသည်ဖြင့် သက်ဆိုင်ရာ ပါဝင်ပတ်သက်သူ အသီးသီးနဲ့ တိုင်ပင် ညှိနှိုင်း ဆွေးနွေး ဆောင်ရွက်ခဲ့ပါတယ်။ ဒါကြောင့် လာမယ့် ကာလများမှာ နိုင်ငံတကာ အဖွဲ့အစည်း များအနေနဲ့ ဒေသအခြေအနေများကို မှန်ကန်စွာ ထင်ဟပ်စေမယ့် ထိရောက်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို ပွင့်လင်းမြင်သာမှုရှိရှိ မျှတမှုရှိရှိ ပြုလုပ်သွားကြဖို့ တိုက်တွန်း ပြောကြားအပ်ပါတယ်။

အခုအချိန်မှာ နိုင်ငံတော် အနေနဲ့ နယ်စပ်လုံခြုံရေးအတွက် လိုအပ်တဲ့ တည်ဆောက်မှုများ ပြုလုပ်ခြင်း၊ စစ်ဆေးကြပ်မတ်ခြင်းနဲ့ ရခိုင်ပြည်နယ် အတွင်းမှာလည်း နိုင်ငံသားဖြစ်မှု ဆိုင်ရာ ကိစ္စရပ်များကို ဥပဒေနဲ့အညီ ဖြစ်စေဖို့ ဒီလို ဆောင်ရွက်ရာမှာလည်း ဒေသခံ ပြည်သူများရဲ့ သဘောထား၊ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားနဲ့ ရခိုင်ပြည်နယ်ရဲ့ ရေရှည် အကျိုးစီးပွား အားလုံး လွှမ်းခြုံမှုရှိစေဖို့လည်း ထည့်သွင်းစဉ်းစား ဆောင်ရွက်နေရတဲ့ အကြောင်း အသိပေး ပြောကြား လိုပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ ပြုပြင်ပြောင်းလဲရေးများနဲ့အတူ ကမ္ဘာ့မိသားစုအတွင်း ပြန်လည်ဝင်ရောက်ရေး ကြိုးပမ်းမှုများလည်း အဆင့်ဆင့် ဖြစ်ထွန်းတိုးတက်လျက် ရှိပါတယ်။ ကျွန်တော်အနေနဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို ဇွန်လကုန်ပိုင်းက သွားရောက် ခဲ့တဲ့ ချစ်ကြည်ရေး ခရီးစဉ် အတွင်းမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ် နှစ် (၆၀) ပြည့် အခမ်းအနားကို တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ဒီငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး (၅) ရပ် ကို မြန်မာနိုင်ငံဟာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့နဲ့ အတူ ဦးဆောင်ချမှတ်ခဲ့တာဖြစ်ပြီး ကုလသမဂ္ဂရဲ့ အဓိက နိုင်ငံတကာ ကြေညာချက်တွေမှာပါ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်း နိုင်ငံများနဲ့ သာမက ကမ္ဘာ့မိသားစုဝင် နိုင်ငံများအားလုံးနဲ့ မဟာဗျူဟာကျတဲ့ ပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ တိုင်းပြည်ဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနဲ့ ဖွဲ့စည်းထား တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဒီလိုနိုင်ငံမျိုးမှာ နိုင်ငံသားအားလုံး အနေနဲ့ တစ်ဦးနဲ့ တစ်ဦး သဟဇာတ ရှိရှိနေထိုင် ပူးပေါင်း ဆောင်ရွက်နိုင်မှသာ တိုင်းပြည်အတွင်းမှာ တည်ငြိမ် အေးချမ်းမှုများ ရှိပြီး လက်ရှိဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒီလို အောင်မြင်နိုင်ဖို့အတွက် တိုင်းပြည်အတွင်းမှာရှိတဲ့ ပြည်သူများ အကြားမှာ မုန်းတီးမှုများဖြစ်ပွား စေမယ့် ပြုမူပြောဆိုရေးသားမှုများနဲ့ လှုံ့ဆော်မှုများကို ရှောင်ရှားကြဖို့ တိုက်တွန်းအပ်ပါတယ်။ နိုင်ငံသား အချင်းချင်း၊ တိုင်းရင်းသား အချင်းချင်း၊ အမုန်းတရားတွေကြောင့် စည်းလုံးညီညွတ်မှု ပျက်ပြားပြီး ပြည်သူတွေဒုက္ခမျိုးစုံ တွေ့ကြုံနေကြရတာကို ကမ္ဘာ့ဖြစ်စဉ်ဖြစ်ရပ်များက သက်သေပြ နေပါတယ်။ ဒါကြောင့် နိုင်ငံသားများ အကြား အမုန်းတရားများပွားများစေမယ့် အပြုအမူ အပြော အဆို၊ အရေးအသားများကို ကျွန်တော်တို့ လူ့အဖွဲ့အစည်းအနေနဲ့ ရှုတ်ချပြစ်တင် ဆန့်ကျင်ကြ ရမှာလည်း ဖြစ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရအောင် စီးပွားရေး ပြန်လည် ဖွံ့ဖြိုး တိုးတက် လာအောင် ကျွန်တော်တို့ရဲ့ မျိုးဆက်သစ် လူငယ်တွေ အတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေ ဖန်တီးပေးနိုင်ဖို့ တစိုက်မတ်မတ် ကြိုးပမ်း ဆောင်ရွက်လျက်ရှိတဲ့အကြောင်း ပြောကြားရင်း နိဂုံး ချုပ်အပ်ပါတယ်။

မိဘပြည်သူများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

ကိုးကားချက် - မြန်မာအလင်းသတင်းစာ (၃-၇-၂၀၁၄)

\* \* \* \* \*